


Lòngvi zèu kuàng zui kuàng pù

ခေါင်းဆောင် တင်မြှောက်ပွဲ





Zòng haī naipù Lòmuannggú
ëhumphei ànghàpù dei lònngvi
cētan hiànbù dei ngōgiàmnità.

Nëgnmìgú qiodei lònngvi
tan hiàn antà.

ယုန်တွေအများကြီးစုဝေးနေထိုင်တဲ့ တောအုပ်ကြီးတစ်ခုထဲမှာ
သူတို့ထက်အားကြီးသူကို ခေါင်းဆောင်ထားဖို့
အစည်းအဝေးလုပ်ကြတယ်။ ပြီးနောက် ကျားကို
ခေါင်းဆောင် တင်မြှောက်လိုက်ကြတယ်။




Qiòá zòng haī dei keísěú
angá zòng haīá hiatgá
nài thá antà.

ဒါပေမဲ့ ကျားကယုန်တွေကို ဖမ်းစားလို့
ယုန်တွေကြောက်နေရတယ်။




Nëngleìgú sānpok dei lònɡvi
tan hiàn antà.

ဒါကြောင့် ဆင်ကို ခေါင်းဆောင်တင်မြှောက်လိုက်ပြန်ပါတယ်။




Sānpokávū muang zuipokmū
gaïcëpei haī dei datbì
datnaí anleìgú zòng haīá
hait gánai thá antà.

ဆင်ကတော့ စိတ်တိုလာပြီဆိုရင်
သစ်ပင်တွေကို ရိုက်ချိုးပစ်လို့ ယုန်တွေ
ကြောက်နေကြရတယ်။




Nëngsiù tiànglàngsi dei
lòngvi tan hiàn antà.

ဒါနဲ့ပဲ ခြင်္သေ့ကို ခေါင်းဆောင်တင်မြှောက်လိုက်ပြန်တယ်။




Tiànglàngsiá cà ègiam dei
èpang cyio zui antà.

ခြင်္သေ့ကလည်း အာလုံးကို အမြဲတမ်းဟိန်းဟောက်ပြီး
ခြိမ်းခြောက်နေတယ်။




Zòng haī dei muíá lònɡvi zui
tanpù àmeitè xìcèli nguipù
zòng dei lònɡvi tan hiàn antà.

နောက်ဆုံးမှာ ယုန်အမျိုးကို တခြားသူခေါင်းဆောင်တာ
မကောင်းဘူးဆိုပြီး ပညာရှိတဲ့ ယုန်တစ်ကောင်ကို
ခေါင်းဆောင်တင်မြှောက်လိုက်တယ်။



Něng avong gátong zòng haīà
muang Lui xiàn Lui tē nàini antà.

အဲဒီနေ့ကစလို့ ယုန်တွေဟာ ပျော်ရွှင်စွာနဲ့
နေထိုင်သွားနိုင်ကြတယ်။





လိုင်းနောင်(နာဂ) စာပေနှင့်ယဉ်ကျေးမှု ဦးဆောင်ဗဟိုကော်မတီမှ ရေးသားပြုစုသည်။

